

Karen

ဆဲးဘဉ်အီၤလၢကအိၣ်ဘဉ်လိာ်ဘဉ်စးဒဲးအလီၢ်တက့ၢ်.

ဆဲး ဘဉ်အီၤဒဲးကမၤတၢ်ဆူညါအဂီၢ်တက့ၢ်.

ဆဲးဘဉ်အီၤလၢတၢ်လၢနအဲၣ်အီၤအဂီၢ်တက့ၢ်.

ဆဲးဘဉ်အီၤလၢပုၤလၢနအဲၣ်အီၤအဂီၢ်တက့ၢ်. ဆဲးဘဉ်အီၤလၢနပုၤမၤသကိးတၢ်တဖၣ်အဂီၢ်တက့ၢ်.

ဆဲးဘဉ်အီၤလၢနပုၤပူၤစူးကါတၢ်တဖၣ်အဂီၢ်တက့ၢ်.

ဆဲးဘဉ်အီၤလၢဟံၣ်ဖိယိဖိအဂီၢ်တက့ၢ်.

ဆဲးဘဉ်အီၤလၢတံၤသကိးအဂီၢ်တက့ၢ်.

ဆဲးဘဉ် **COVID** ကသံၣ်ဒီသဒၢဖဲတုၤနကတီၢ်အဂီၢ် တက့ၢ်.

တၢ်ဂ့ၢ်အိၣ်အါမံၤလၢပဘဉ်ဆဲးကသံၣ်ဒီသဒၢ **COVID**

အယိလီၤ.

ယုၤန့ၢ်တၢ်စံးဆၢလၢနတၢ်သံက့ၢ်တဖၣ်အဂီၢ်ဒီးမၤန့ၢ်ဘဉ် တၢ်ကစီၣ်အချူးစိၤအသီကတၢ်ဖဲအံၤတက့ၢ်.

လၢတၢ်ကတီၢ်ကျိးထံတၢ်အတၢ်မၤအဂီၢ်, ဝံသးစူၤကိး 507-377-6278 (Albert Lea) 507-434-1396 (Austin)

ပုၤတဝၢ လၢပုၤဒီးနီၢ်ခိၣ်ဂံၢ်တြိဆၢ.